

၄။ မေတ္တာသုတေသန (မှတ်စွဲ)

မေတ္တာ(မေတ္တာ) = မိတ်ဆွေ၏ စိတ်သဘောထားကဲ့သို့-
သတ္တဝါအားလုံးအပေါ် အကျိုးလိုလား ချမ်းသာစေလိုသော သဘော।

မေတ္တာ ၃-မျိုး

(၁) ကာယကံမေတ္တာ = ကိုယ်အပြုအမူဖြင့် အများကို ချမ်းသာစေလိုသော သဘော।

[ဥပမာ-(၁) လမ်းသွားလမ်းလာများ ဒုက္ခမရောက်စေရန်-
လမ်းပေါ်ရှိ အမှိုက်သရိုက်၊ ဆူးညှေ့န့် ခလုတ်များ ဖယ်ရှား
ပေးခြင်း]

(၂) အများချမ်းသာကြစေရန်-

ကျောင်းကန်၊ စေတီများ၌ သောက်ရေ သုံးရေများ ခပ်လှု။
ပေးခြင်း- စသည်တို့ဖြင့် အများ ဒုက္ခမရောက်စေရန်၊ အများ
ချမ်းသာကြစေရန်အတွက် ကိုယ်အပြုအမူဖြင့် ပြုလုပ်ပေး
သော မေတ္တာမျိုး ဖြစ်သည်။]

(၂) ဝစ်ကံမေတ္တာ = နှုတ်အပြောအဆိုဖြင့် အများကို ချမ်းသာစေလိုသော သဘော।

[ဥပမာ-(၁) သတ္တဝါများ ကျိုးမာ၊ ချမ်းသာကြပါစေ-စသည်ဖြင့် နှုတ်မှ
ချုပ်ဆိုခြင်း]

(၂) မေတ္တာစိတ်ထားဖြင့် ကောင်းကျိုးချမ်းသာဖြစ်စေသော စကား
ပြောဆိုခြင်း။

(၃) အကြံ့ဥက်ကောင်းများ ပေးခြင်း-စသည်ဖြင့် နှုတ်ဖြင့်
ချုပ်ဆို၊ ပြောဆိုသော မေတ္တာမျိုး ဖြစ်သည်။]

(၃) မနောကံမေတ္တာ = သတ္တဝါအများအပေါ် အကျိုးလိုလား ချမ်းသာစေလိုသော စိတ်ထားမျိုးဖြင့်
ပွားများအားထုတ်သော မေတ္တာ။



(၁) ပရိတ်ကြီး ၁၁-သုတေ = မေတ္တာသုတေ

(၂) အင်္ဂါးရန်ကာယ် = မေတ္တာသုတေ(အကျိုးပြုမေတ္တာသုတေ)

[မေတ္တာပွားများခြင်း၏ အကျိုးတရားများကို ဖော်ပြုး
ဟောကြားထားသောသုတေ]

ပရိတ်တရားတော်များ ဟောကြားသည့် ရည်ရွယ်ချက်

များသောအားဖြင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး အများစုသည်-

“ပရိတ်တရားတော်များကို နှေ့စဉ်နှင့်အမျှ ရွတ်ဖတ်ခြင်း၊ နာယူခြင်းတို့ဖြင့် အန္တရာယ် ကင်းအောင် ဆောင်ရွက်နိုင်ပြီ၊ လုံလောက်ပြီ”ဟု ယူဆကာ မေတ္တသုတ်ကိုလည်း နှေ့စဉ်နှင့် အမျှ ရွတ်ဖတ် သရော်ခြင်းဖြင့် အန္တရာယ်ကင်းအောင် ဆောင်ရွက်နေကြသည်။

မေတ္တသုတ် ပရိတ်တော်ကို လေ့လာကြည့်လျှင်-

(၁) မေတ္တာ-ဟူသည် ရွတ်ဖတ်ရမည့် တရား မဟုတ်ပါ။

မေတ္တသုတ်ကို လေ့လာကြည့်လျင်လည်း ရွတ်ဖတ်ရမည်ဟု လုံးဝ မပါဝင်ပါ။ နှေ့စဉ် ရွတ်ဖတ်လျင်- အန္တရာယ်ကင်းမည်၊ နာကြားလျင်- အန္တရာယ်ကင်းမည်ဟု ဟောကြား ပြဆိုထားသည့် စကားတစ်လုံးမျှ မပါဝင်ပါ။

သို့သော အများစုက ဤအတိုင်းသာ ယုံကြည်နေကြသည်။

မိုးကုတ်ဆရာတော်ကြီးက- “တို့ရှုတွေက သောက်ဆေးကို လိမ်းဆေး လုပ်နေကြတယ်” ဟု မိန့်တော်မူသည်။ သောက်ရမည့်ဆေးကို လိမ်းဆေးအဖြစ် အသုံးပြုခဲ့သော အကျိုး သက်ရောက်မှု အားနည်းမည်သာ ဖြစ်သည်။

ထိုအတူ- မေတ္တသုတ်ကို အန္တရာယ်ကင်းစေလိုသော ဆန္ဒဖြင့် ရွတ်ဖတ်၊ နာယူက လျင်လည်း မေတ္တာစွမ်းအား အပြည့်အဝ မရစေကာမူ ရွတ်ဖတ် နာယူသည့်အလောက် အနည်းငယ် ရှိမည်သာ ဖြစ်သည်။

(၂) မေတ္တာ-ဟူသည် မနောက်(စိတ်)ဖြင့် သတ္တဝါပည်တော်အာရုံပြု၍ ဗွားများရမည့် သမထားဝနာ ကမ္မဋ္ဌာန်းဖြစ်သည်။

(၁) စိတ်အညွစ်အကြေး ဗျာပါဒ(ဒေါသ)နိုဝင်ရဏ်ကို ဖယ်ရှား၍ စိတ်တည်ကြည် ငြိမ်သက်မှု သမာဓိ-ကို ရရှိစေနိုင်သည်။

(၂) မနောက်မေတ္တာကို သတ္တဝါအားလုံးအပေါ်တွင် ဖြန့်ကျက်ပြီး သမာဓိစွမ်းအားနှင့် တွဲဖက်လိုက်သော စျော်အဆင့်အထိ ရရှိနိုင်သည်။

(၃) ထိုစျော်ကုသိုလ်စွမ်းအားနှင့် လူ့ဘဝကုန်ဆုံးသည့်အခါ ပြုလွှာ့ဘုံးကို ရောက် ရှိနိုင်သည်။

ထိုအခါ မြင်ရသော ပြင်ပအန္တရာယ်(ပုဂ္ဂိုလ်သတ္တဝါ၊ ရန်သူ)များမှ လွတ်မြောက်နိုင်သည်။

(၃) မေတ္တာ သမထားဝနာကမ္မဏာန်းဖြင့် စိတ်တည်ကြည်မှ သမာဓိ(ရှားန်)ရရှိပြီးနောက် ဝိပဿနာသားဝနာကမ္မဏာန်းသို့ ကူးပြောင်းခဲ့သော်-

ဝိပဿနာဉာဏ်ပညာ အဆင့်ဆင့် ရရှိ၍ မဂ်၊ ဖိုလ်၊ နိုဗာန်သို့တိုင် ရောက်ရှိသွားမည် ဖြစ်သည်။

ထိုအခါ မမြင်ရသည့်အတွင်း (ကိုလေသာ)အန္တရာယ်များမှ လွတ်မြောက်သွားမည် ဖြစ်သည်။

မေတ္တာသုတ် အနှစ်ချုပ်

၁ မေတ္တာသုတ်(အမွန်း)

မြတ်စွာဘုရား ဟောကြားထားသည့် နှုတ်ထွက်စကား မဟုတ်၊ ရှုံးအငွေ့ကထာ ဆရာတော်ကြီးများမှ မေတ္တာသုတ်၏ အကျိုးကို ဖော်ပြုပြီး မေတ္တာသုတ်ကို ရွှေ့ဖတ် သရဣ္ဗာယ် လာကြစေရန် အမွန်းတင် တိုက်တွန်းထားချက် ဖြစ်သည်။

ဦး ယသာ နာဘာဝတော ယက္ခာ၊ နေဝ ဒသေန္တိ ဘိသနံ။

[မေတ္တာသုတ်ပရိတ်တော်လာ မေတ္တာ၏ အစွမ်းတန်ခိုးကြောင့် နတ်အများတို့သည် ကြောက်မက်ဖွယ် အာရုံမျိုးကို မပြနိုင်ဘဲ ရှိကြသည်။]

ဦး ယဉ်စေဝါ နယုံ့ဇွော၊ ရတ္ထိနှိုင် မတန္တိတောာ။

[မေတ္တာဘာဝနာလုပ်ငန်းကို နေ့ညမပြတ် ကြိုးပမ်း အားထုတ်မည်ဆိုလျှင်-]

ဦး သုခံ သုပတီ သုဇွော စ၊ ပါပံ ကိုနှိုင် န ပသာတီ။

စဝမာဒီ ဂုဏ်ပေတာ၊ ပရီတ္ထံ တံ ဘဏာမ ဟော။

[ချမ်းချမ်းသာသာ အိပ်စက်ရ၏၊ အိပ်ပျော်သည်ရှိသော မကောင်းသော အိပ်မက်မျိုးလည်း မမြင် မက်ရ-စသော မေတ္တာ၏ အကျိုးတရားများကို အင်္ဂါးစိုးပါ့လိုက်တော်၊ မေတ္တာသုတ်မှ ထုတ်ဖော်ပြီး တိုက်တွန်းတော်မူသည်။]

မေတ္တာအကျိုး ၁၁-မျိုး (အင်္ဂါးစိုးပါ့လိုက်တော်၊ အကျိုးပြီးမေတ္တာသုတ်)

- (၁) ချမ်းသာအိပ်စက်၊
 - (၂) ချမ်းသာလျက် နှီး၊
 - (၃) အိပ်မက်ဆိုးကင်း၊
 - (၄) စောင့်ခြင်း နတ်များ၊
 - (၅) လူသားလည်း ချစ်၊
 - (၆) နတ်လည်း ချစ်လျက်၊
 - (၇) လက်နက်ဆိပ်မီး-ပြီးသည်တစ်ဖြာ၊
 - (၈) မျက်နှာချွင်ကြည်း၊
 - (၉) တည်ကြည်နှုလုံး၊
 - (၁၀) သေဆုံး မတွော၊
 - (၁၁) သေလျှင် ပြဟ္မာ-ဖြစ်တတ်စွာတည်း။
- မေတ္တာအကျိုး၊ ဆယ့်တစ်မျိုး။



J ၌မ်းအေးသော နိဗ္ဗာန်သို့ ဉာဏ်ဖြင့် သက်ဝင်၍ နေလိုသော၊
အကျိုးစီးပွား၌ လိမ္မာသောသူများ ဖြည့်ကျင့်ရမည့် အကျင့်များ

(မြတ်စွာသူရား နှုတ်တော်ထွက် ၈)

✿ ကရဏီယ မတ္တကုသလေန၊

ယန္တ သန္တံ့ ပဒံ အဘိသမဇ္ဇာ။

ယန္တ သန္တံ့ ပဒံ အဘိသမဇ္ဇာ - ၌မ်းအေးသော နိဗ္ဗာန်သို့ ဉာဏ်ဖြင့် သက်ဝင်၍ နေလိုသော။

အတ္တကုသလေန - အကျိုးစီးပွား၌ လိမ္မာသောသူသည်

ကရဏီယံ - - သီလ၊ သမာဓိ၊ ပညာအကျင့်များ ဖြစ်စေမည့်
ဤဆိုလတ္တံ့သော အကျင့်တို့ကို ပြုကျင့်အပ်၏။

(အတ္တကုသလေန)အကျိုးစီးပွား၌ လိမ္မာသောသူ၊ မိမိ၏ အကျိုးစီးပွား၌ လိမ္မာသောသူသည် -
ကောင်းမှုများကို စနစ်တကျ ပြုကျင့်သောကြောင့် တံတိုင်းစီသောသူကဲ့သို့ တဖည်းဖြည်း
မြင့်တက်လာ၏။

[မိမိ၏ အကျိုးစီးပွား၌ လိမ္မာမှ မရှိသူသည် -
မကောင်းမှ ဒုစရိတ်များကို ပြုကျင့်မိတတ်သောကြောင့် တွင်းတူသောသူကဲ့သို့ တဖည်းဖြည်း
နိမ့်ကျွွားမည်၊ တွင်းနက်လေ လူလည်း အောက်ရောက်လေ ဖြစ်သည်။]



- မေတ္တာသာဝနာကမွဲဌာန်းဖြင့် ၌မ်းအေးသော နိဗ္ဗာန်သို့တိုင် ဉာဏ်ဖြင့် သက်ဝင်၍ နေလိုသော(သို့)
- တံတိုင်းစီသော သူကဲ့သို့ မိမိ၏ အကျိုးစီးပွား၌ လိမ္မာသော -

မေတ္တာသာဝနာ ပွားများမည့်သူများ ပြုကျင့်ရမည့် ကြိတင်ကျင့်ဖွယ် (၁၅)ချက်။

(၁) သတ္တာ = ကျင့်စမ်းနိုင်ရမည်။

- | | |
|--|---|
| ပစာနိယံတရား ၅-ပါး
[ကမွဲဌာန်းအားထုတ်သူများ
ရှိရမည့် အိုး ၅-ပါး] | <p>(၁) မိမိလုပ်သော လုပ်ငန်းအပေါ် ယုံကြည်မှုရှိခြင်း၊</p> <p>(၂) ကျွန်းမာသူ ဖြစ်ခြင်း၊</p> <p>(၃) ရိုးသား ဖြောင့်မတ်ခြင်း၊</p> <p>(၄) လုံးလ ဝီရိယရှိခြင်း၊</p> <p>(၅) အမှား၊ အမှန် စဉ်းစားဆင်ခြင်နိုင်သော ပညာရှိခြင်း။</p> <p style="text-align: center;">[ဆောင်။ ။ ယုံကြည်၊ ကျွန်းမာ၊ ရိုးဖြောင့်စွာနှင့်၊ လုံးလ၊ ပညာ၊
ဤ ၅-ဖြာ၊ ပစာနိယံ၊ အိုးများ။]</p> |
|--|---|

- (၂) ၃၄ = ကိုယ်နှုတ် ရိုးသားဖြောင့်မတ်ရမည်။
 [မယာ၊ သာဏ္ဍာဏ္ဍာတည်းဟူသော - ကောက်ကျစ်စဉ်းလဲ လှည့်ဖြားခြင်း
 ကင်းရမည်။ (အသင့္ဂာ၊ အမာယာစီ)]
- [သင့် - သာဏ္ဍာဏ္ဍာ (ကောက်ကျစ်စဉ်းလဲခြင်း)
 မိမိကို သူတစ်ပါး အထင်ကြီးစေရန် -
 (၁) သီလ၊ သမခါ၊ ပညာ-စသည့်ရှုံးများ မရှိဘဲနှင့် ဝါကြားထုတ်ဖော်ခြင်း၊
 (၂) ဟန်ဆောင်၍ ပြောဆို၊ ပြုမူ နေထိုင်ပြခြင်း။
 မယာ - ပြုပြီး အပြစ်ကို ဖုံးကွယ် ဟန်ဆောင်(လှည့်ဖြား)ခြင်း။
 (၁) လူသိမည့်စိုး၍ မိမိပြုလုပ်သော အပြစ်ကို ဖုံးကွယ်ခြင်း၊
 (၂) အပြစ်မရှိ ဟန်ဆောင်ခြင်း။]
- (၃) သုဟုဇူ
 (သု+ဇူ) = စိတ်နေစိတ်ထား ကောင်းစွာ ဖြောင့်မတ်ရမည်။
 [သုဇူ၊ သုဟုဇူ - ကိုယ်၊ နှုတ်၊ စိတ် ၃-ပါးလုံး ကောင်းစွာ ဖြောင့်မတ်ရမည်။
 - ဖြောင့်မတ်မှု မရှိလျှင် မေတ္တာပျက်တတ်သည်။
 - နှုလုံးသားထဲ မေတ္တာ မကိန်းနိုင်ပါ။
 - အခြားသူကလည်း ထိုသူအပေါ် မေတ္တာမရောက်နိုင်ပါ။]
- (၄) သုဝဏ္ဏ = ဆုံးမ လွယ်ရမည်။
 [မိမိ၏ အားနည်းချက်၊ အပြစ်များကို ထောက်ပြ ဝေဖန်၍ ပြောဆို ဆုံးမ လွယ်ကူသူ၊ လိုက်နာပြုပြင်တတ်သူသည်သာ မေတ္တာသက်ဝင် ချစ်ခင်ခြင်း
 ကို ရရှိနိုင်သည်။
 ဆုံးမရခက်သူ(ဒုဖ္ဂစ်)ပုဂ္ဂိုလ်များကို မည်သူကမှ တစ်ခါ၊ နှစ်ခါထက်
 ပိုမပြောတော့ဘဲ မေတ္တာပျက်သွားတတ်သည်။]
- (၅) မှုဒ် = နှုံးည့်သိမ်မွေ့ ယဉ်ကျေးရမည်။
 [ပြောဆိုဆက်ဆံရာ၌ နှုံးည့် သိမ်မွေ့ ယဉ်ကျေးမှသာ မေတ္တာနှုလုံးသား
 တည်ဆောက်နိုင်မည်၊ မယဉ်ကျေးသူကို ပတ်ဝန်းကျင်က မှန်းတတ်သည်။]
- (၆) အနှစ်မာနီ = လွန်ကဲမောက်မာလွန်းသော မာန်မာန် မရှိရ။
မထားသင့်သော မာန်
 (၁) အသက်၊ ဂုဏ်၊ ဝါကြီးသူများအပေါ် အရှိအသေ မပေးနိုင်သော
 အလွန်မောက်မာလွန်းသော မာန် မရှိရ။
 (၂) ပညာ၊ စီးပွား၊ အလှ၊ ဂုဏ်သတင်းတို့နှင့် ပတ်သက်၍ -
 “ငါသာ အတော်ဆုံး၊ ငါထက်သာသူ မရှိ”ဟူသော ထောင်လွှား
 မောက်မာလွန်းသော မာန်မျိုး မရှိရ။

[ထားသင့်သော မာန]

- (၁) ပညာရေး၊ စီးပွားရေး-စသည့် လောကီရေးရာများ၏ အောင်မြင် ကြီးပွားကြသူများကဲ့သို့ မိမိလည်း အောင်မြင် ကြီးပွားရမည်။
- (၂) ဒါနာ၊ သီလာ၊ သမထ၊ ဝိပဿနာ-စသည့် ဓမ္မရေးရာများနှင့် ပတ်သက်၍ အထက်တန်းရောက်နေကြသည့် လူကောင်း၊ လူတော်၊ လူမြတ်များကဲ့သို့ မိမိလည်း ဖြစ်စေရမည်-ဟူသော မိမိ၏ အရည် အချင်းနှင့် ပတ်သက်သည့် အထွေးအထင် မာနမျိုး ထားသင့်ပါသည်။]
- (၃) သန္တသုကာ = စား၊ ဝတ်၊ နေရေး၊ ကျိုးမာရေးဟူသော ပစ္စည်းလေးပါး၌ တင်းတိမ် ရောင့်ရဲလွယ်ရမည်။ (မြို့မကြောင်ရ။)
- [(၁) “တင်းတိမ် ရောင့်ရဲလွယ်ရမည်”ဟူသည်-
ထပ်မံ၍ မကြိုးစားရဟု ဆိုလိုခြင်း မဟုတ်ပါ။
- (၂) မိမိ ကြိုးစား ရရှိထားသမျှ အခြေအနေကို ကျေနပ် လက်ခံပြီး နေခြင်းကို ဆိုလိုသည်။
- (၃) မကျေနပ် လက်မခံဘဲ မြို့မကြောင်လျှင်(သို့) သူတစ်ပါး၏ ပစ္စည်းလေးပါးအပေါ် လိုချင်တပ်မက်ခဲ့သော် အပြစ်၊ အန္တရာယ် ဖြစ်လာ နိုင်သည်။ မေတ္တာပျက်နိုင်သည်။]
- (၄) သုဘရော = မွေးမြှုလွယ်ရမည်၊ (သူတစ်ပါး အပြုစု မခက်စေရ။)
- [(၁) ပစ္စည်းလေးပါး၌ တင်းတိမ်ရောင့်ရဲလွယ်သူသည် မိမိကိုယ်ကို မွေးမြှုလွယ်သည်။ မိမိကိုယ်ကို မွေးမြှုလွယ်ရမည်။
- (၂) သူတစ်ပါး အပြုစု မခက်စေရ။]
- (၅) အဖွဲ့စွဲ = အမှုကိစ္စ နည်းပါးရမည်။ (အပိုအလုပ်များ နည်းရမည်။)
[မေတ္တာဘာဝနာ ပွားများမည့်သူသည် ဘာဝနာလုပ်ငန်း၌ အချိန်များများ ပေးနိုင်ရန်အတွက်-
ခန္ဓုဝန်အတွက် မလုပ်မဖြစ် လုပ်ရမည့် အလုပ်များကိုသာ ပြုလုပ်ပြီး အပိုအလုပ်များ မပြုလုပ်ဘဲ အမှုကိစ္စ နည်းပါးရမည်။]
- (၆) သလ္လဟုကုတ္ထိ = ဝန်ကျဉ်း ပေါ့ပါးသော အသက်မွေးမှု ရှိရမည်။
[ဘာဝနာလုပ်ငန်း၌ ကြိုးစားအားထုတ်မည့်သူသည် ငွေကြေးညွှာ ပြည့်စုံသော်လည်း ကိုန်းကြီးခန်းကြီးဖြင့် မနောဘဲ (ငှက်များသည် အတောင် သာလျှင် ဝန်ရှိသကဲ့သို့) သာမန် ရှိုးရှင်းသော ဘဝမျိုးတွင်သာ နေထိုင်ရမည်။]

- (၁၁) သန္တိန္တယာ = ပြိုမ်သက်သော လူနှံရှိရမည်။
 [မျက်စိ၊ နား၊ နာခေါင်း၊ လျာ၊ ကိုယ်၊ စိတ်-ဟူသော လူနှံ ၆-ပါး၏
 လောဘ၊ ဒေါသ၊ မောဟများကြောင့် ပူလောင် လူပုဂ္ဂားခြင်းမဖြစ်စေဘဲ
 ပြိုမ်သက်အေးချမ်းစေရန် ကြိုးစား စောင့်ထိန်းရမည်။]
- (၁၂) နိပကော = ရင့်ကျက်သော ပညာရှိရမည်။
 [မဓနှင့်ပတ်သက်ပြီး အသိပညာ ရင့်ကျက်စေရန် ကြိုးစားရမည်၊
 ငြင်းဓမ္မ အသိပညာများမှာ -
 (၁) တရားနာယူခြင်း၊ တရားစာအုပ်များ ဖတ်ခြင်း၊ တရားစာပေများ
 သင်ယူခြင်းတို့ဖြင့် ရရှိသောပညာ။ (သုတမယပညာ)
 (၂) တရားဓမ္မနှင့် ပတ်သက်ပြီး မည်သူ့ထံကမှ မကြားဖူးဘဲ ကိုယ်ပိုင်
 အသိဉာဏ်ဖြင့် ဆင်ခြင်စဉ်းစားခြင်းဖြင့် ရရှိနိုင်သော ပညာ။
 (စိန္တာမယပညာ = ဘုရားအလောင်းတို့၏သာ ရရှိသော ပညာ။)
 [မှတ်ချက် - လောကီဘက်၌မူ အခြားသူများလည်း ရနိုင်သည်။]
 (၃) ကြားနာ၊ သင်ယူပြီးနောက် လက်တွေ့ကျင့်သုံး ကြိုးစား အားထုတ်
 ခြင်းဖြင့် ရရှိသောပညာ၊ (ဘာဝနာမယပညာ)
 ထိုဓမ္မအသိပညာများကို အဆင့်ဆင့် ကြိုးစားအားထုတ်မှ
 “နိပက” ဟူသော ရင့်ကျက်သောပညာ(ပိပသုနာဉာဏ်၊ မဂ်ဉာဏ်၊
 ဖိုလ်ဉာဏ်)များ ရရှိနိုင်သည်။]
- (၁၃) အဖွဲ့အစည်း = ကိုယ်၊ နှုတ်၊ စိတ် ကံ ၃-ပါးလုံး ကြမ်းတမ်း ရိုင်းပြီး မရှိရ။
 [စိတ်နေစိတ်ထား၊ အပြောအဆို၊ အပြုအမူ ယဉ်ကျေးမှုသာ မေတ္တာ
 တည်ဆောက်နိုင်မည်။]
- (၁၄) ကုလေသွာန်ရိဒ္ဓိ = တရားအားထုတ်မည့်သူသည် -
 မိမိမိသားစု၊ မိတ်ဆွေ၊ ဆရာ၊ တပည့်-စသူတို့အပေါ် ခင်မင်၊ တွယ်တာ၊
 သံယောဇ် မကြိုးစေရပါ။
 [“ရာရေး မေတ္တာယ ဝဇ္ဇာတီ။”
 - ရာကသည် မေတ္တာဟန်ဆောင်ကာ လူ၏ စိတ်ကို လှည့်စားတတ်၏။”
 မေတ္တာ၏ အနီးကပ် ရန်သူသည် တဏ္ဍာရာကဖြစ်ခြင်းကြောင့် မေတ္တာ
 သောင်ကို ကျော်ပြီး တွယ်တာမှာ သံယောဇ်နှင့်ထဲ နစ်ခဲ့သော် -
 * သူမှူ - ကိုယ်ဆွေး။ (သဟသောကီ)
 * သူပြီး - ကိုယ်ပျော်။ (သဟနန္တီ)
 ဖြစ်တတ်ခြင်းကြောင့် “ကိုယ်ပေါင်း၊ စိတ်ခွါး” ကုသိုလ်ရရေးကိုသာ
 အလေးထား ဆက်ဆံရမည်။]

(၁၅) နဲ့ စုနှိမ် မာစရေ ကိုဖို့၊ ယေန ပို့ ပရေ ဥပဝဒေယျုံ။

- ပညာရှိ သူတော်ကောင်းများ ကဲ့ရဲ့ စွပ်စွဲဖွယ်ရာဖြစ်သော ခုစရိတ်မှုမျိုးကို စိုးစဉ် အနည်းငယ် မျှပင် မဖြူလှပ်ဘဲ ရှောင်ကြည်ရမည်။

[တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် မေတ္တာသက်ရောက်မှုရှိစေရန် အပြစ်တင်၊ မေးငျးစရာ အပြုအမူ အသေးအဖွဲ့လေးများက အစ အမှုမဲ့၊ အမှတ်မဲ့ မဖြူလှပ်ပါနှင့်-ဟု ထပ်မံ သတိပေးထားခြင်း ဖြစ်သည်။]



၃ မေတ္တာပွားပုံ ၃-မျိုး

သဗ္ဗာသတ္တာ - (၁) သုခိနာ ဟောနှုံး။

(၂) ခေမိနာ ဟောနှုံး။

(၃) သုခိတတ္တာ ဘဝနှုံး။

သတ္တဝါမှန်သမျှတို့သည်- (၁) ချမ်းသာကြပါစေ။

(၂) ဘေးကင်းကြပါစေ။

(၃) ကိုယ်စိတ်နှစ်ဖြာ ချမ်းသာမှုများနှင့် ပြည့်စုံကြပါစေ။



၄ သတ္တဝါအမျိုးအစားအလိုက် ခွဲခြား မေတ္တာပွားနည်း

ယေ ကေစီ ပါကာဂျာတတ္တာ - လောကကြီးဦးရှိသော ခပ်သိမ်းသော သတ္တဝါများတွင်-

ဒုက္ခ သတ္တဝါ ၄-စံ(စ-ညီး)

(၁) တသ - ကြောက်တတ်၊ ထိတ်လန့်တတ်သော သတ္တဝါ၊

(ဒေါသ မကင်းသေးသော ပုထုဇ္ဇာ၊ သောတာပန်၊ သကဒါဂါမ်ပုဂ္ဂိုလ်)

ထာဝရ - မကြောက်တတ်၊ မထိတ်လန့်တတ်သော သတ္တဝါ၊

(ဒေါသ ပယ်ရှားပြီး အနာဂတ်မုဂ္ဂိုလ်၊ စိတ်ဓာတ်ခိုင်မြဲ တုန်လှပ်မှု မရှိသော ရဟန်သုပ္ပါယ်)

(၂) ဒီဋ္ဌာ - မျက်စိဖြင့် မြင်အပ်၊ မြင်ဖူးသော သတ္တဝါ။

အဒီဋ္ဌာ - မျက်စိဖြင့် မမြင်အပ်၊ မမြင်ဖူးသော သတ္တဝါ။

(၃) ဒူရေ - အဝေးဦးနေသော သတ္တဝါ။

အတိဒူရေ - အနီးဦးနေသော သတ္တဝါ။

- | | |
|-----------|---|
| (၄) ဘူတ | - (၁) ခန္ဓာကိုယ်အင်း ပြည့်စုံ၊ ထင်ရှား၊ မွေးဖွားပြီးသော သတ္တဝါ။
(၂) ဘဝဇာတ်ဆုံးပြီးသော ရဟန်ဘုရိုလ်။ |
| သမ္မတဝေသီ | - (၁) သန္တတည်ဆဲ အမိဝမ်းတွင်း၊ ဥခံထဲ၌ အင်းခြေလက် မပြည့်စုံ သေးသော သတ္တဝါ။
(၂) ဘဝဇာတ် မဆုံးသေးသော ပုထုဇ္ဈာ သေကွာပုရိုလ်။ |

တိက သတ္တဝါ ၃-စုံ(၉-ဦး)

- | | | | |
|------------|---|------|------|
| (၁) ဒီယံ | = ရှည် | ရှိ | အလတ် |
| (၂) မဟန္တ | = ကြီး | ငယ် | အလတ် |
| (၃) ထူလ | = ဆူ | ကြို | အလတ် |
| သဗ္ဗသတ္တာ | = ထို သတ္တဝါတို့သည်။ | | |
| သုခိုတတ္တာ | = ချမ်းသာသော ကိုယ်စိတ်ရှိသည်။
(ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြသည်။) | | |
| ဘဝန္တ | = ဖြစ်ကြပါစေသတည်း။ | | |



၆ ဆင်းရဲဒုက္ခ မကျေရောက်စေရေး တောင့်တ ပွားများပုံ

- | | |
|---|--|
| (၁) နဲ့ပရောပရု နိကုဖွေထ | - တစ်ယောက်နှင့် တစ်ယောက် စဉ်းလဲ လှည့်ပတ် ကောက်ကျေစိတ်ခြင်း မပြုကြပါစေလင့်။
- အချင်းချင်း ဆက်ဆံသောအခါ ရှိုးသားကြပါစေ။
(လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။) |
| (၂) နာတိမညေထ ကတ္တစီ နဲ့ ကုန္တ | - နိမ့်ကျမှုကို အကြောင်းပြုပြီး တစ်ယောက်နှင့် တစ်ယောက် အထင်အမြင် မသေးကြပါစေလင့်။
(အထင်သေးခြင်း၊ အချင်းချင်း ကင်းရှင်းကြပါစေ။) |
| (၃) “ဗျာရောသနာ ပဋိုပ်သညာ၊ နာည်မည်သာ ခုက္ခမိန္ဒြယျ။” | - တစ်ယောက်နှင့်တစ်ယောက် စောင်းခြင်း၊ မှန်းတီးခြင်း၊ ဆင်းရဲဒုက္ခရောက်ခြင်းတို့ကို မလိုလားကြပါစေလင့်။
(ဆင်းရဲလိုခြင်း၊ အချင်းချင်း ကင်းရှင်းကြပါစေ။) |



၆ မေတ္တာရှင်တို့၏ စိတ်သဘောထား

- (က) မာတာ ယထာ နိယံပုတ္တ၊
မာယုသာ ဇကပုတ္တ မနုရက္ခ။
- မိခင်သည် ရင်မှဖြစ်သော
တစ်ဦးတည်းသော သားကို အသက်ရှင်စေရန်
(အသက်နှင့်လဲ၍) အစဉ်စောင့်ရောက်ဘိသကဲ့သို့-
- (ဂ) ဓဝမို သဗ္ဗာဗူတေသာ့၊
မာနာသံ ဘာဝယေ အပရီမာကံ။
- ဤအတူပင် သတ္တဝါအားလုံး၌
အတိုင်းအရှည် အကန့်အသတ် မရှိသော မေတ္တာစိတ်
ကို ပွားများရာ၏။



၇ မေတ္တာနယ်ပယ်

- (က) အထက်၊ အောက်၊ ဖီလာ
(အရပ် ၁၀-မျက်နှာ)
အလုံးစုံသော လောက်၌
- ညွံ၊ အစော စ တိရိယ္ဗာ၊
သဗ္ဗာလောကသွံး
- (ဂ) ကျဉ်းမြောင်းခြင်း မရှိသော
- အသမွှာစံ
- (မိမိ၊ မိတ်ဆွေ၊ ရန်သူ၊ သူစိမ်း)
 - အားလုံးအပေါ် တူညီမှုရှိသော
 - အသပတ္တံး
 - အတွင်းရန် (ဒေါသ)
 - အပြင်ရန် (ရန်သူ)ကင်းသော
 - အဝေရံ
 - အတိုင်းအရှည် မရှိသော
 - အပရီမာကံ
- (၃) မေတ္တာနှင့်ယုံးသော စိတ်ကို
ပွားများရာ၏။
- မေတ္တာ မာနာသံ
ဘာဝယေ။



၈ ကြရိယာပုတ် င-ပါး မေတ္တာပွား

- (က) ငိုက်မျဉ်းခြင်း ကင်း၍
- ရပ်နေသမျှ
 - သွားနေသမျှ
 - ထိုင်နေသမျှ
 - လျောင်းနေသမျှ
 - ကာလပတ်လုံး
- ဂိတမိဒ္ဒါ
- တိုင်း
- စရုံ
- နိသိဒ္ဓာ
- သယာနော
- ယာဝတာသော
- ဤ(မေတ္တာနှင့်ယုံးသော) သတိကို
ပွားများအုံ-ဟု ဆောက်တည်ရာ၏
- ဓတ် သတိ
 - အမိန္ဒာယျ။

- (၂) ဤသာသနတော်၌ -
 မေတ္တာနှင့်ယဉ်သော သတိနှင့်နေခြင်းကို - လူမ
 အမြတ်ဆုံးနေခြင်း ဗြဟ္မာရ-ဟူ၍ - ဗြဟ္မာရ^၁
 ဘုရားရှင်တို့ ဟောတော်မူကြကုန်၏ - အာဟု။



ဤသာသနတော်၌ အမြင့်မြတ်ဆုံး နေထိုင်ခြင်း

ဒိုက်မျဉ်းခြင်းကင်း၍ သွား၊ ရပ်၊ ထိုင်၊ လျောင်း ကူရိယာပုထ် ၄-ပါးလုံးဖြင့် နေနေသမျှ ကာလပတ်လုံး ““သတ္တဝါများအပေါ် ကျွန်းမာ-ချမ်းသာကြပါစေ””ဟူသော မေတ္တာနှင့် ယဉ်သော သတိဖြင့် အမြတ်ဆုံး နေထိုင်ရမည်။ ဤသို့ နေထိုင်ခြင်းကို ဤသာသနတော်၌ အမြင့်မြတ်ဆုံး နေထိုင်ခြင်း ““ဗြဟ္မာရ-ဟူ၍””ဟူ၍ ဘုရားရှင်တို့ ဟောတော်မူကြ၏။



မေတ္တာပွားနည်း ၂-မျိုး

(၁) ကုသိုလ်ရရုံး ပွားနည်း

မေတ္တာနှင့်ယဉ်သော ကာယကံ၊ ဝစီကံ၊ မနောကံ ၃-ပါးလုံးဖြင့် အများချမ်းသာစေရန် ဆောင်ရွက်နေထိုင်ခြင်း၊ စိတ်တည်ကြည် ဌိမ်သက်မှု သမာဓိရရုံး ပွားများနေထိုင်ခြင်းဖြစ်သည်။

(၂) စျော်ရရှိ ပွားနည်း

မေတ္တာကို စျော်ရသည်အထိ ပွားများလိုသည့်အခါ-

(၁) ချစ်ခင်လေးစားအပ်သည့် လိုင်တူပုဂ္ဂိုလ်တစ်ဦးကို အာရုံဖြေ၍ ကျွန်းမာ၊ ချမ်းသာပါစေ-
 ဟု ရူးစိုက်စွာ မေတ္တာ ပွားများနေရမည်။

(၂) တစ်နာရီ၊ နှစ်နာရီစသည်ဖြင့် အာရုံစိုက် ပွားများလာနိုင်လျှင် စိတ်တည်ကြည် ဌိမ်သက်မှု သမာဓိအားကောင်းလာကာ စျော်အဆင့်အထိ ရရှိနိုင်သည်။

(၃) ငှုံးနောက်- ချစ်သူ၊ ရန်သူ၊ သူစိမ်း(မသိသူ)စသည်ဖြင့် မေတ္တာအာရုံကို တိုးခဲ့ပွားများ အားထုတ်ရမည်။



အပိုင်းအခြားကင်း၏ အလွန်ခိုင်မာသော မေတ္တာ

မိမိ၏ မေတ္တာသည် သတ္တဝါများအပေါ် အပိုင်းအခြားကင်းပြီး ကျဉ်းမြောင်းမှ ရှိ-မရှိကိစ်သပ်ကြည့်ရမည်။ (မိမိ၊ မိတ်ဆွေ၊ ရန်သူ၊ သူစိမ်း) ဤလေးဦးလုံးအပေါ်၌ တူမျှသော မေတ္တာ ထားနိုင်ရမည်။

ဥပမာ- ဤလေးဦးအနက် တစ်ဦးကို သတ်ပြီး ယခိုပူဇော်ရန် တောင်းခံသောအခါ-

- (၁) “မိမိ လိုက်သွားပေးမည်၊ ၃-ဦး နေခဲ့ပါ”ဟုဆိုလျှင် မိမိအပေါ် မေတ္တာပျက်၍၊ ကျန် ၃-ဦးအပေါ် မေတ္တာပိုနေမည်။
- (၂) ရန်သူလိုက်သွား-ဟုဆိုလျှင် ရန်သူအပေါ် မေတ္တာပျက်မည်။
- (၃) မိတ်ဆွေလိုက်သွား-ဟုဆိုလျှင် မိတ်ဆွေပေါ် မေတ္တာပျက်ရာ ရောက်သည်။
- (၄) သူစိမ်း လိုက်သွား-ဟုဆိုလျှင် သူစိမ်းပေါ် မေတ္တာပျက်ရာ ရောက်သည်။

ဤသို့မဟုတဲ့ မည်သူ့ကိမ်း အကျိုးပျက်စီး ထိနိုက်စေရန် မပြုလုပ်နိုင်ဘဲ ၄-ဦးလုံးသည် တစ်ဦးတည်းလို့ ဖြစ်သွားပြီး ခဲ့ခြားမှု မရှိတော့လျှင် ထိုမေတ္တာသည် အပိုင်းအခြားကင်း၏ အလွန် နိုင်မာသော မေတ္တာဖြစ်ပြီဖြစ်သည်။



၉ မေတ္တာသမထမု ဝိပဿနာသို့

(၁) မေတ္တာသည်-

သတ္တဝါပည်တ်ကို အာရုံပြု၍ စိတ်တည်ကြည် ဌိမ်သက်မှု သမာဓိ(စျေန်)တိုင်အောင် ရရှိစေရန် ပွားများ အားထုတ်ရသော သမထဘာဝနာ ကမ္မဋ္ဌာန်း-ဖြစ်သည်။

(၂) သမာဓိ(စျေန်)ရရှိလျှင်-

စိတ်အညွစ်အကြေး မျာပါဒ(ဒေါသ) နိုဝင်ရဏ်ကို ဖယ်ရှားနိုင်ပြီး စိတ်စင်ကြယ်မှု ရှိလာသည်။

(၃) ထိုအခါ-

ဌိမ်းအေးသော နိုဗ္ဗာန်သို့ မဂ်ညာဏ်၊ ဖိုလ်ညာဏ်တို့ဖြင့် သက်ဝင်၍ နေနိုင်ရန် ဝိပဿနာ ဘာဝနာကို ဆက်လက် အားထုတ်နိုင်သည်။

(၄) မေတ္တာ သမထဘာဝနာသည်-

သတ္တဝါပည်တ်ကို အာရုံပြု၍ ကောင်းမြတ်သော မေတ္တာ၏ သဘောကို အားကောင်း၊ ပျော်အောင် ထူထောင်ရသောကြောင့် ပုဂ္ဂိုလ် သတ္တဝါ ရှိသည်-ဟူသော အတွေး၊ အမြင် ဝင်လာနိုင်သည်။

ဝိပဿနာဘာဝနာ ပွားများလျှင်မှု-

သတ္တဝါပည်တ်ကို အာရုံပြု၍ ပွားများ၍ မရဘဲ “ပုဂ္ဂိုလ်သတ္တဝါရှိသည်”ဟု ယူဆလျှင် “သတ္တဝါဒို့”ဟူသော မှားယွင်းသော အမြင် ဖြစ်လာနိုင်သည်။

(၅) သို့ဖြစ်သောကြောင့် “မေတ္တာသမထကျင့်စဉ်မှ ဝိပဿနာကျင့်စဉ်သို့ ကူးပြောင်းမည်” ဆိုလျှင်-

မှားယွင်းသော အယူအဆ မဖြစ်စေရန် သတ္တပညတ်အာရုံကို ဖယ်ခွာ၍-

“ - မိမိ မေတ္တာပို့နေသည့် ပုဂ္ဂိုလ်သည် - ရုပ်နှင့် နာမ်၊

- မေတ္တာပို့နေသည့် မိမိကိုယ်တိုင်လည်း - ရုပ်နှင့် နာမ်သာ ရှိသည်”ဟု အာရုံပြု ရပါမည်။

[မေတ္တာဘာဝနာကို ဖွားများပြီး မေတ္တာစိတ်ကို နာမ်တရား၊

နာမ်တရား၏ တည်ရာ နှလုံးသားဟဒယဝတ္ထုကို ရုပ်တရား-ဟု ရူရပါမည်။]

(၆) ထိအခါ-

အမှန်တကယ် ထင်ရှားရှိသော ရုပ်နာမ်တရား အစုအပေါင်း(သတ္တာယ)အပေါ် တကယ် မရှိသော ပုဂ္ဂိုလ်၊ သတ္တဝါ၊ ယောက်ဗျား၊ မိန်းမဟု မှားယွင်းစွာ မြင်နေသော အယူအဆ(ဒီဇို့)ကို ဖယ်ခွာနိုင်ပြီး ရုပ်တရား၊ နာမ်တရားတို့ကို မှန်မှန်ကန်ကန် သိမြင်သော ဉာဏ် ဖြစ်ပေါ် လာသည်။ (ဒီဇို့ အနုပဂ္ဂမွဲ)

(၇) ထိရုပ်၊ နာမ်တရားတို့၏ သဘာဝ(ကိုယ်ပိုင်)လက္ခဏာ၊ သာမည်(အများဆိုင်)လက္ခဏာတို့ ရူမှတ် ဆင်ခြင် ဖွားများသည်ရှိသော်- ဝိပဿနာဉာဏ်အဆင့်ဆင့် ရရှိလာပါမည်။

(၈) ဤသို့- ဝိပဿနာကျင့်စဉ်ကို ဆက်လက် ဖွားများသည်ရှိသော်-

ဒီဇို့ အနုပဂ္ဂမွဲ - သတ္တာယဒီဇို့သို့ မကပ်မူ၍-

သိလဝါ - လောကုတ္ထာရာသိလရှိသည်ဖြစ်လျက်၊

ဒသုနော သမ္မတန္တာ- သို့ရရှုပ်နာမ်တရားတို့၏ ချုပ်ပြိုးရာ နိုဗာန်ကို မြင်နိုင်သော သောတာပတ္တိမင်ဉာဏ်နှင့် ပြည့်စုံလာ၏။
(သောတာပန်အရိယာပုဂ္ဂိုလ် ဖြစ်လာ၏။)

(၉) ကာမေသူ ဝိနေယျ ဂော်။

ကာမဂ္ဂ၏အာရုံတို့၌ တပ်မက် တွယ်တာမူ ရာဂတ္တာရာကို အနာဂတ်မင်ဉာဏ်ဖြင့် ဖယ်ရှားသည်ရှိသော်- အနာဂတ်မင်အရိယာပုဂ္ဂိုလ် ဖြစ်လာ၏။

(၁၀) ဝိပဿနာကျင့်စဉ်ကို အရှိန် ဆက်မြှင့်သည်ရှိသော်-

ကိုလေသာ အာသဝေါများကို အရဟတ္တာမင်ဉာဏ်ဖြင့် ဖယ်ရှားလိုက်လျှင်-

“နဲ့ ဟို ဘတ္တာတွေသေယျ ပုန်ရောတိ။”

အမိဝမ်း၌ တစ်ဖန် ပဋိသမ္မတန္တာခြင်းသို့ မရောက်တော့ပေ။

(ရဟန်အရိယာပုဂ္ဂိုလ်ဖြစ်ပုံကို ပြ၏။)